

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် (Public Ruling)

အမှတ်၊ ၂ / ၂၀၂၂

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ခြင်း၊ ကောက်ခံပေးဆောင်ခြင်း၊ ကြေညာလွှာတင်သွင်းခြင်း
တို့နှင့်စပ်လျဉ်း၍ လိုက်နာကျင့်သုံးရန်သတ်မှတ်ခြင်း

နိဒါန်း

၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း၊ နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအရ ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်း၊ ကောက်ခံပေးဆောင်ခြင်း၊ ကြေညာလွှာ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရာတွင် အခွန်ဌာနနှင့် အခွန်ထမ်းများ အတွက် ရှင်းလင်းမှုရှိစေရန် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

၂။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ ပြည်တွင်းအခွန်များဦးစီးဌာနအပေါ် စည်းနှောင်သက်ရောက်မှုရှိသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၃။ ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်း၊ ကောက်ခံပေးဆောင်ခြင်း၊ ကြေညာလွှာတင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းအသိပေးခြင်း ဖြစ်ပါသည်။

သက်ဆိုင်သူများ

၄။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရန်၊ ကောက်ခံပေးဆောင်ရန်နှင့် ကြေညာလွှာတင်သွင်းရန် တာဝန်ရှိသည့် အခွန်ထမ်းများနှင့် သက်ဆိုင်မှုရှိစေရမည်။

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

၅။ ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းအားဖြင့် အခွန်ထမ်းများအနေဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်-

- (က) မှတ်ပုံတင်သူအနေဖြင့် မိမိ၏ စီးပွားရေးလုပ်ငန်းပုံရိပ် ပိုမိုကောင်းမွန်စေသောကြောင့် လုပ်ငန်းတိုးချဲ့နိုင်မှုကို များစွာအထောက်အကူပြုခြင်း၊
- (ခ) မှတ်ပုံတင်သူအနေဖြင့် ကုန်စည်ထုတ်လုပ်ရန် သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်ရန် သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်ရန်အတွက် ရယူခဲ့သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ပေးဆောင်ခဲ့ရသည့်အခွန်များကို ခုနှိမ်ခွင့်ရရှိမည်ဖြစ်သဖြင့် အခွန်တစ်ကြိမ်ထက်ပို၍ပေးဆောင်ခြင်းမှ ရှောင်လွှဲနိုင်ပြီး လုပ်ငန်းကုန်ကျစရိတ် (Business Cost) များကို လျော့ကျစေနိုင်ခြင်း၊
- (ဂ) မှတ်ပုံတင်သူအနေဖြင့် အခွန်ပြန်အမ်းငွေပေါ်ပေါက်ပါက ပြန်အမ်းငွေတောင်းခံနိုင်ခွင့်ရှိခြင်း၊
- (ဃ) မှတ်ပုံတင်သူအနေဖြင့် အခွန်ခုနှိမ်ခံစားခွင့်များ ရရှိနိုင်ခြင်း၊
- (င) မှတ်ပုံတင်ရန်ပျက်ကွက်ခြင်းအတွက် တပ်ရိုက်ခံရမည့် ဒဏ်ကြေးငွေမှ ကင်းလွတ်နိုင်ခြင်း။

သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်

၆။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၂ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၃ ပုဒ်မခွဲ(က)၊ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများ၏ စည်းမျဉ်း ၃၊ ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၅ ပုဒ်မခွဲ(ခ) တို့အရ “မှတ်ပုံတင်ခြင်း၊ အခွန်ကောက်ခံပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း၊ အခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေသတ်မှတ်ခြင်း” ဆိုင်ရာကိစ္စရပ်များနှင့်သက်ဆိုင်သည်။

လိုက်နာကျင့်သုံးရန်သတ်မှတ်ချက်

မှတ်ပုံတင်ခြင်း

၇။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (က) နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၃ တို့အရ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့်ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရှိမည့် ကုန်ထုတ်

လုပ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူသည် မိမိလုပ်ငန်း မစတင်မီ တစ်လကြိုတင်၍ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သတ်မှတ်သည့်ပုံစံဖြင့် မှတ်ပုံတင် ခွင့်ပြုရန် လျှောက်ထားရမည်။ (Compulsory registration)

၈။ သို့ဖြစ်ရာ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှု ရငွေ မရှိသည့် ကုန်ထုတ်လုပ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်သူအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ခြင်းအား မဖြစ်မနေ လျှောက်ထားရန်မလိုပါ။ သို့ရာတွင် အခွန်ခန့်မှန်းခွင့် ခံစားလိုခြင်းကြောင့်ဖြစ်စေ၊ လုပ်ငန်းသဘောသဘာဝအရ လိုအပ်ချက်ကြောင့် ဖြစ်စေ ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းကို မိမိတို့ဆန္ဒအလျောက် ဆောင်ရွက်နိုင်ပါသည်။ (Voluntary Registration)

၉။ အပိုဒ် ၇ နှင့် အပိုဒ် ၈ တို့အရ မှတ်ပုံတင်ထားသူများအနေဖြင့် မှတ်ပုံတင်လက်မှတ်သက်တမ်း တိုးခြင်းကို နှစ်စဉ်ဆောင်ရွက်ရမည်။

၁၀။ ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) အရ ပြဋ္ဌာန်းသတ်မှတ် ထားသည့် နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ကျပ်သိန်း ၅၀၀ ထက်ကျော်လွန်မှု ရှိ - မရှိ တွက်ချက်ရာတွင် သုညရာခိုင်နှုန်းဖြင့် အခွန်ကျသင့်ခြင်း အပါ အဝင် အခွန်ကျသင့်သည့် ကုန်စည်ရောင်းရငွေနှင့် ဝန်ဆောင်မှုရငွေစုစုပေါင်း အပေါ်တွင်သာ အခြေပြု၍ တွက်ချက်ရမည်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်ရရှိသည့် ကုန်စည်ရောင်းရငွေနှင့် ဝန်ဆောင်မှုရငွေကို ထည့်သွင်းတွက်ချက်ခြင်းမပြုရ။

၁၁။ ကုမ္ပဏီတစ်ခု သို့မဟုတ် တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အခွန်ကျသင့်သည့် ကုန်စည် ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်းစသည်တို့ကို တစ်ခု ထက်ပို၍ လုပ်ကိုင်မည်ဆိုပါက ယင်းလုပ်ငန်းများ၏ အခွန်စည်းကြပ်ထိုက်သည့်ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရှိ - မရှိ တွက်ချက်ရာတွင် သုညရာခိုင်နှုန်းဖြင့် အခွန်ကျသင့်ခြင်းအပါအဝင် ကုန်သွယ် လုပ်ငန်းခွန်ကျသင့်သည့် လုပ်ငန်းများ၏ ရောင်းရငွေ သို့မဟုတ် ရငွေများကို စုပေါင်း၍ တွက်ချက်ရမည်။

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်သူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်နှင့် အကျိုးခံစားခွင့်များ

၁၂။ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့်ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရှိသူ သို့မဟုတ် ဆန္ဒအလျောက်မှတ်ပုံတင်သူများအနေဖြင့် ကျသင့်အခွန်ကို ကောက်ခံပေးဆောင်ခြင်း၊ သုံးလတစ်ကြိမ်ကြေညာလွှာနှင့် နှစ်ချုပ်ကြေညာလွှာ တင်သွင်းခြင်းတို့ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၁၃။ အထက်အပိုဒ် (၁၂) ပါအတိုင်း ဆောင်ရွက်သူများအနေဖြင့် အခွန်ခနှိမ်ခံစားခွင့်၊ ပြန်အမ်းငွေ တောင်းခံခွင့်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် မှတ်ပုံတင်ထားခြင်း မရှိသူများအနေဖြင့် အဆိုပါ ခံစားခွင့်များကို ရရှိနိုင်မည် မဟုတ်ပါ။

၁၄။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါနမူနာ ဖြစ်စဉ်များဖြင့် ရှင်းလင်းဖော်ပြပါသည် -

(က) နမူနာ-၁

(၁) ဖြစ်စဉ်။ ဦးဖြူသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၁-၆-၂၀၂၃ ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရောင်းချသည့်လုပ်ငန်းကို စတင် လုပ်ကိုင်ပြီး ယင်းဘဏ္ဍာနှစ်အတွင်းတွင် ရောင်းရငွေအဖြစ် အောက်ပါအတိုင်း ရရှိပါသည် -

- ၁-၆-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ရက်အထိ ကျပ်သိန်း ၅၀၊
- ၁-၇-၂၀၂၃ မှ ၃၁-၇-၂၀၂၃ ရက်အထိ ကျပ်သိန်း ၈၀၊
- ၁-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃ ရက်အထိ ကျပ်သိန်း ၁၅၀၊
- ၁-၉-၂၀၂၃ မှ ၃၀-၉-၂၀၂၃ ရက်အထိ ကျပ်သိန်း ၁၇၀၊
- ၁-၁၀-၂၀၂၃ မှ ၃၁-၁၀-၂၀၂၃ ရက်အထိ ကျပ်သိန်း ၂၀၀၊
- ၁-၁၁-၂၀၂၃ မှ ၃၁-၁၂-၂၀၂၄ ရက်အထိ ကျပ်သိန်း ၁၀၀၀၊

(၂) အများပြည်သူလိုက်နာရန်သတ်မှတ်ချက်ကိုကျင့်သုံးခြင်း။ ဦးဖြူသည် ၁-၆-၂၀၂၃ ရက်နေ့တွင် လုပ်ငန်းစတင်လုပ်ကိုင်သော်လည်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ရရှိမည်ဖြစ်သဖြင့် ယင်းလမတိုင်မီ တစ်လကြိုတင်၍ ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရမည်ဖြစ်ပြီး အခွန်ကောက်ခံ ပေးဆောင်ခြင်း၊ ကြေညာလွှာတင်သွင်းခြင်းတို့ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ (မှတ်ချက်။ အခွန် ထမ်းအနေဖြင့် မှတ်ပုံတင်ရန်ပျက်ကွက်မှုကြောင့် ဒဏ်တပ်ရိုက်ခံရမှုကို ရှောင်ရှား နိုင်ရန်အတွက် အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေရရှိမည်ကို ခန့်မှန်းသိရှိလျှင် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ခြင်းကို ကြိုတင်ဆောင်ရွက်နိုင်ပါသည်။)

(ခ) နမူနာ-၂

(၁) ဖြစ်စဉ်။ ကုမ္ပဏီ “A” သည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ယင်း၏လုပ်ငန်းများမှ ရငွေများအဖြစ် အောက်ပါအတိုင်းရရှိပါသည်-

- သုညရာခိုင်နှုန်းဖြင့် အခွန်ကျသင့်သည့်ဆောင်ရွက်မှုဖြစ်သည့် ပြည်ပသို့ ခဲမဖြူ တင်ပို့ခြင်းအတွက်ရငွေ ကျပ်သိန်း ၂၀၀၊ (ပြည်တွင်းရောင်းချမှု မရှိပါ။)
- အခွန်ကျသင့်သည့် ကုန်စည်ဖြစ်သည့် အလှကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရောင်းချခြင်းမှရငွေ ကျပ်သိန်း ၂၀၀၊
- အခွန်ကျသင့်သည့် ကုန်စည်ဖြစ်သည့် သောက်ရေသန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းမှရငွေ ကျပ်သိန်း ၂၀၀၊

(၂) အများပြည်သူလိုက်နာရန်သတ်မှတ်ချက်ကိုကျင့်သုံးခြင်း။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီ “A” ၏ အခွန်ကျသင့်သည့်ရောင်းရငွေ စုစုပေါင်း (သုညရာခိုင်နှုန်းဖြင့် ကျသင့်ခြင်းအပါအဝင်) သည် ကျပ်သိန်း ၆၀၀ ဖြစ်သည့်အတွက် အဆိုပါဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်ကိစ္စအလို့ငှာ မဖြစ်မနေ လုပ်ငန်းမှတ်ပုံတင်ရန်၊ အခွန်ကောက်ခံပေးဆောင်ရန်၊ ကြေညာလွှာတင်သွင်းရန် လိုအပ်မည်ဖြစ်ပါသည်။ အခွန်ကောက်ခံပေးဆောင်ရာ၌ အလှကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းမှရငွေနှင့် သောက်ရေသန့် ထုတ်လုပ်ရောင်းချခြင်းမှရငွေ တို့အပေါ်တွင်သာ ကောက်ခံပေးဆောင်ရမည်ဖြစ်ပါသည်။

(ဂ) နမူနာ-၃

(၁) ဖြစ်စဉ်။ ဦးလှသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၎င်း၏လုပ်ငန်းများမှ ရောင်းရငွေ/ရငွေများအဖြစ် အောက်ပါအတိုင်း ရရှိပါသည်-

- ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းမှ ကျပ်သိန်း ၁၅၀၊
- ကုန်စည်ထုတ်လုပ်ရောင်းချခြင်းမှ ကျပ်သိန်း ၄၀၀၊
- ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းမှ ကျပ်သိန်း ၃၀၀၊

(၂) အများပြည်သူလိုက်နာရန်သတ်မှတ်ချက်ကိုကျင့်သုံးခြင်း။ ဦးလှသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် လုပ်ငန်းအမျိုးအစား (၃) ခုကို လုပ်ကိုင်ပြီး ယင်းလုပ်ငန်း (၃) ခု၏ ရောင်းရငွေ/ ရငွေ စုစုပေါင်းမှာ ကျပ်သိန်း ၅၀၀ ကျော်လွန်သည့်အတွက် ဦးလှအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး ယင်းရောင်းရငွေ/ ရငွေ စုစုပေါင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

(ဃ) နမူနာ-၄

(၁) ဖြစ်စဉ်။ ဦးမြသည် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် စားသောက်ဆိုင်လုပ်ငန်းမှ ဝန်ဆောင်မှုရငွေ ကျပ် သိန်း ၄၀၀ ရရှိပါသည်။ ယင်းဘဏ္ဍာနှစ်တွင် ဦးမြအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် အခြားလုပ်ငန်းများမှ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ မရှိပါ။

(၂) အများပြည်သူလိုက်နာရန်သတ်မှတ်ချက်ကိုကျင့်သုံးခြင်း။ ဦးမြသည် ကုန်သွယ် လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သော်လည်း အဆိုပါနှစ်တွင် ရရှိသည့် ဝန်ဆောင်မှုရငွေသည် ကျပ်သိန်း ၅၀၀ ကျော်လွန်ခြင်းမရှိသည့်အတွက် အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ ဝန်ဆောင်မှု ရငွေအပေါ် ကျသင့်အခွန်ကောက်ခံပေးဆောင်ခြင်း (အခွန်အမှတ်တံဆိပ်ကပ်နှိပ် ခြင်း)၊ ကြေညာလွှာတင်သွင်းခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်ခြင်းမရှိပါ။ (သို့ရာ တွင် ဦးမြအနေဖြင့် အခွန်ခန့်မှန်းခွင့် ရရှိခံစားလိုခြင်းကြောင့်ဖြစ်စေ၊ လုပ်ငန်းသဘော သဘာဝအရကြောင့်ဖြစ်စေ မှတ်ပုံတင်ခြင်းကို မိမိဆန္ဒအလျောက် ဆောင်ရွက်နိုင် ပါသည်။ ယင်းသို့မှတ်ပုံတင်ခြင်းကို မိမိဆန္ဒအလျောက် ဆောင်ရွက်မည်ဆိုပါက အထက်အပိုဒ် ၁၂ ပါအတိုင်း အခွန်ကောက်ခံပေးဆောင်ခြင်း၊ ကြေညာလွှာတင်သွင်း ခြင်းတို့ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။)

(င) နမူနာ-၅

(၁) ဖြစ်စဉ်။ ဦးမောင်မောင်သည် ပွဲရုံလုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ဆန်၊ ပဲ၊ နှမ်း စသည့် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည်များကို ပြည်တွင်း၌ဝယ်ယူရောင်းချ ခြင်းမှရောင်းရငွေ ကျပ်သိန်း ၁၀၀၀ ရရှိပါသည်။


(၂) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကိုကျင့်သုံးခြင်း။ ဦးမောင်မောင်သည် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်များကိုသာ ရောင်းချခြင်း ဖြစ်သည့်အတွက် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ကုန်သွယ်မှုရငွေအပေါ် ကျသင့်အခွန် ကောက်ခံပေးဆောင်ခြင်း၊ ကြေညာလွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ခြင်းမရှိပါ။

ဒဏ်ကြေးငွေပေးဆောင်စေခြင်း

၁၅။ အခွန်ထမ်းများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ရန်၊ အခွန်ကောက်ခံပေးဆောင်ရန်နှင့် ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းခံရမည် ဖြစ်ပါသည်။

၁၆။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။

၁၇။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။


(မင်းထွဋ်)
ညွှန်ကြားရေးမှူးချုပ်

စာအမှတ်၊ ၁ (၃)/ဥစ-၁/ပတခ/၂၀၂၂ (၂၅၅၀)
ရက်စွဲ ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ ၁၅ ရက်

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန

} မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် (အားလုံး)၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနခွဲညွှန်ကြားရေးမှူး (အားလုံး)၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁)၊ (၂)

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး

(၁)၊(၂)၊(၃)၊(၄)၊(၅)

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူး (အားလုံး)

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

ပြန်ကြားရေးအဖွဲ့(နေပြည်တော်)

} ပြည်တွင်းအခွန်များဦးစီးဌာန website တွင် လွှင့်တင်ရန် ညွှန်ကြားပါသည်။

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

သက်ဆိုင်ရာ အခွန်ထမ်းများကို အသိပေးရှင်းလင်းရန် ညွှန်ကြားပေးဖို့ပါသည်။

မိတ္တူကို

ရုံးလက်ခံ

မျှောစာတွဲ